

Biblical Reflection 11:  
(In Burmese)

အတွေးအမြင် ၁၁

"ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်လာမည်"

ဗုဒ္ဓဘာသာဝင်တို့က ကံကံ၏အကျိုးကိုယုံသည်။

မေတ္တာ၊ ဂရုဏာစိတ်ထားပါ မိမိလည်းထိုသို့သောအကျိုးကို

ခံစားရမည်ဖြစ်သည်။ အခြားသူအပေါ်

မကောင်းမှု၊ အမုန်းတရားနှင့်ဆက်ဆံပါက မိမိလည်းထိုသို့ပြန်၍ခံစား

ရမည်ဖြစ်သည်။ ကံကံ၏အကျိုးဆက်အရ မိမိပြုသည့်အရာတိုင်းသည်

မိမိထံသို့တစ်နည်းနည်းဖြင့်ပြန် ရောက်လာမည်သာဖြစ်သည်။

ခရစ်ယာန်တို့လည်း ထိုသို့သောပုံစံမျိုးနှင့်မခြား ယုံကြည်ထားကြသည်။

ရှင်ပေါလုက "အလွဲမယူကြနှင့်။ ဘုရားသခင်သည်

မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူ။ လူသည်မျိုးစေ့ကြသည်အတိုင်းအသီးအနှံကိုရိတ်ရလိမ့် မည်။

မိမိဇာတိပကတိ၌မျိုးစေ့ကြသောသူသည် ဇာတိပကတိအားဖြင့်ပုပ်ပျက်ခြင်းအသီးအနှံကိုရိတ်ရလိမ့် မည်။

ဝိညာဉ်ပကတိ၌မျိုးစေ့ကြသောသူသည် ဝိညာဉ်ပကတိအားဖြင့်ထာဝရအသက်ရှင်ခြင်းအသီးအနှံကို

ရိတ်ရလိမ့်မည် (ဂလာတီ ၆:၇-၈)

တနည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်သည်တရားမျှတသည်။ မကောင်းမှုပြုသည့်သူတိုင်း

အစဉ်အမြဲချမ်းသာ ရမည်မဟုတ်။ စိတ်ကောင်းစေတနာရှိသူကိုလည်း

ဘုရားကမျက်ကွယ်ပြုမည်မဟုတ်ပေ။ မိမိပြုသည့်အတိုင်း မိမိပြန်ခံစားရမည်သာဖြစ်သည်။

သို့သော် တစ်ခါတစ်ရံ ဆန့်ကျင်ဘက်အရာများကိုတွေ့ကြုံခံစားနေရသည်။ အခြားသူတို့၏လုပ်ရပ်ကြောင့်

မတရားမှုကိုကျွန်ုပ်တို့ခံနေရသည်။ မေတ္တာ၊ ဂရုဏာတို့သည်လည်း အနိုင်ကျင့်၊ အကြမ်းဖက်ခံနေရရာသည်။

မကောင်းမှုလုပ်သူတို့က အာဏာလုပ်ပိုင်ခွင့်နှင့် ချမ်းသာကြွယ်ဝနေကြသည်။ ကံကံ၏အကျိုးဆက်က

ဘယ်မှာနည်း။ တရားမျှတမှုက ဘယ်မှာနည်း။ မတရားသူတို့ ဘယ်အချိန်မှ သူတို့အကျိုးအပြစ်

ကိုပေးဆပ်ရမည်နည်း။


ကျမ်းစာ၏ဒုတိယသွန်သင်ချက်ကို ဆက်လက်ခံယူရမည်။ ပထမသွန်သင်ချက်ဖြစ်သော "စိုက်သည့်အတိုင်း

ရိတ်ရမည်" ဟူသည်မှာ လူဆိုးများကိုသတိပေးခြင်းဖြစ်သလို၊ ကျွန်ုပ်တို့ကိုလည်း ကောင်းမှုပြုရန်သွန်သင်

ခြင်းဖြစ်သည်။ နောက်ထပ်သွန်သင်ထားသည်မှာ- ဤကမ္ဘာကြီးသည် အပြစ်တရား၏စိုးမိုးမှုအောက်တွင်

ရှိနေပါသည်။ မိမိတို့၏အပြစ်ပြုတတ်သော ဇာတိစိတ်အလိုအတိုင်းပြုမှုကျင့်ကြံပါက မတရားမှုကြီးစိုးပြီး

အပြစ်မဲ့သူများခံစားရမည်သာဖြစ်သည်။



ဤအမှန်တရား၂ခုကိုနည်းလမ်းကျစွာပြုမူလုပ်ဆောင်ပြီး ကမ္ဘာပေါ်မှာဖြစ်ပျက်နေသည့် အမျိုးမျိုးသောပြဿနာများ၊ အထူးသဖြင့် ယခုမြန်မာပြည်တွင်ဖြစ်ပျက်နေသည့်အရာများအပေါ် ဤကျမ်းစာ သွန်သင်ချက်ဖြင့်ပြုမူလုပ်ဆောင်ရန်လိုပါသည်။ ကျမ်းစာရှုထောင့်ကကြည့်လျှင် မကောင်းမှုပြုသူတို့သည် အရင်ဘဝလုပ်ခဲ့သောကောင်းမှုများကြောင့် ယခုဘဝတွင် အာဏာတန်ခိုးများရရှိခြင်းမဟုတ်ပါ။ ထိုနည်းတူ ယခုဘဝ ဒုက္ခခံရခြင်းမှာအရင်ဘဝ ကုသိုလ်နည်း၍လည်းမဟုတ်ပေ။ လူဆိုသော သတ္တဝါများသည် မကောင်းမှု၊ သူတစ်ပါးနာကျင်အောင်အမြဲပြုလုပ်နေတတ်ခြင်း၊ အကျင့်ပျက်နေခြင်းကြောင့်ဖြစ်သည်။ မိမိစိုက်ပျိုးသည့်အတိုင်း နောက်ဆုံးတွင်ရိတ်သိမ်းရမည်၊ သို့သော်ထိုအချိန်မတိုင်ခင် အခြားသူတို့၏စိုက်ပျိုး ခဲ့သောအရာများကို မိမိနှင့်မဆိုင်သော်လည်းရိတ်သိမ်းနေရသည်များလည်းရှိမည်ဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် ကောင်းမှုလုပ်နိုင်စွမ်းရှိသောအချိန်၌ ကောင်းသောအရာတို့ကို စိုက်ပျိုးတတ်ဖို့ရန် လိုပြီး တစ်ချိန်တည်းတွင် ခံစားရသောမတရားမှုများကို ဝိညာဉ်တော်ဦးဆောင်သောအမှုအကျင့်များဖြင့် တုံ့ပြန်နိုင်ရမည်ဖြစ်သည်။ ခံစားနေရသော မတရားမှုများကို ဘုရားသခင်၏တရားမျှတမှုက လွှမ်းမိုးအနိုင်ယူ သွားမည်ဖြစ်သည်။ ယခုသင်မည်သို့ကြုံတွေ့နေရပါစေ.. ဘုရားသခင်သင့်ကို စွန့်ပစ်မေ့လျော့သွားမည် မဟုတ်ပေ။ မကောင်းမှုပြုသူများအပေါ် ဘုရားကဆုံးမပြီး အမှားကို အမှန်ပြင်ဆင်ပေးမည်ဖြစ်သည်။ သင်မှန်ကြောင်း သက်သေထူနိုင်မည်ဖြစ်သည်။ ယခုအခြေအနေတွင် ကောင်းသောအရာကိုကြိုးစားပြုနိုင် ပါကသင်ဆုလာဘ်ပြန်၍ခံစားရမည်ဖြစ်သည်။ ဤအမှန်တရားသည် ထင်သာမြင်သာရှိပါသည်.. ထို့ကြောင့် "ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။ ထို့ကြောင့်ငါတို့သည် အဆင်သင့်သည်အတိုင်းယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အားကျေးဇူးပြုကြကုန်အံ့။ (ဂလာတို ၆:၉-၁၀) မြန်မာပြည်တွင်ကြုံတွေ့ခံစားရသည်များမှာ အင်မတန်စိတ်ပျက်ကြောက်မက်ဖွယ်ရာဖြစ်သည်။ သင်တို့လိုအပ်သော ဆုကျေးဇူးတော်ကို ဘုရားသခင်ပေးပါစေ။ မှောင်မိုက်သောအချိန်၌ မိမိယုံကြည်ခြင်းဖြင့် အသက်ရှင်ရပ်တည်လျက်၊ အားမလျော့စိတ်မပျက်ဘဲ ကြံ့ကြံ့ခံ့ရပ်တည်နိုင်ပါမည်အကြောင်း သန့်ရှင်းသော ဝိညာဉ်တော်သင်တို့ကိုကောင်းချီးပေးပါစေ.. ခရစ်တော်၏မေတ္တာဖြင့်

Dr. Tim @ ဦးထင်ကျော်  
ဘာသာပြန်- Saw Newton

